



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
အမိန့်ကြော်ငြာစာအမှတ်၊ (၂၁ / ၂၀၂၀)

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၃ ရက်
 (၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၇ ရက်)

နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ထုတ်ပြန်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပရာတွင် နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများအတွက် ဤရွေးကောက်ပွဲလေ့လာရေး လုပ်ငန်းစဉ်များကို ထုတ်ပြန်လိုက်သည်။

အခန်း(၁)

အဓိပ္ပာယ်ဖော်ပြချက်

၁။ **ရွေးကောက်ပွဲ** ဆိုသည်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲကိုဆိုသည်။ ယင်းစကားရပ်တွင် ကြားဖြတ် ရွေးကောက်ပွဲများလည်း ပါဝင်သည်။

၂။ **ကော်မရှင်** ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကိုဆိုသည်။

၃။ **ကော်မရှင်အဖွဲ့ခွဲ** ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည်-

- (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊
- (ခ) ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊
- (ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊
- (ဃ) ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊
- (င) မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊

(စ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ။

၄။ **မဲဆန္ဒနယ်** ဆိုသည်မှာ သက်ဆိုင်ရာလွှတ်တော်အသီးသီးအတွက် သတ်မှတ်ထားသော လွှတ်တော်မဲဆန္ဒနယ်ကိုဆိုသည်။

၅။ **တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်** ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိ တိုင်းဒေသကြီးအသီးသီး သို့မဟုတ် ပြည်နယ်အသီးသီးကိုဆိုသည်။

၆။ **မဲစာရင်း** ဆိုသည်မှာ ရွေးကောက်ပွဲကိစ္စအလို့ငှာ သတ်မှတ်ထားသော မဲဆန္ဒနယ်များအတွက် ပြုစုထားသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏စာရင်းကိုဆိုသည်။

၇။ **မဲရုံအဖွဲ့** ဆိုသည်မှာ မဲဆန္ဒနယ်တစ်နယ်အတွင်းရှိ မဲရုံတစ်ရုံ၌ ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ စုပေါင်းတာဝန်ယူဆောင်ရွက်ရန် သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲက တာဝန်ပေးအပ်ထားသော အဖွဲ့ကိုဆိုသည်။

၈။ **မဲရုံမှူး** ဆိုသည်မှာ မဲရုံအဖွဲ့အား ကြီးကြပ်သောပုဂ္ဂိုလ်ကိုဆိုသည်။

၉။ **နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့** ဆိုသည်မှာ သက်ဆိုင်ရာ ရွေးကောက်ပွဲလုပ်ငန်း များအား လေ့လာရန်အတွက် ကော်မရှင်၏အသိအမှတ်ပြုလွှာရရှိထားသည့် နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့အစည်းများကိုဆိုသည်။

၁၀။ **နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူ** ဆိုသည်မှာ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့အစည်းက တာဝန်ပေးအပ်ထားသော သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲလုပ်ငန်းများအား လေ့လာရန်အတွက် ကော်မရှင်ထံမှ သက်သေခံကတ်ပြားရရှိထားသည့် နိုင်ငံခြားသား သို့မဟုတ် မြန်မာနိုင်ငံသားကိုဆိုသည်။

၁၁။ **သံအဖွဲ့များမှ ရွေးကောက်ပွဲလေ့လာသူ** ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရနှင့် သံတမန်ဆက်သွယ်မှုပြုထားသည့် နိုင်ငံခြားသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး သို့မဟုတ် အမြဲတမ်း ကိုယ်စားလှယ်ရုံးက တာဝန်ပေးအပ်ထားသော သက်ဆိုင်ရာရွေးကောက်ပွဲလုပ်ငန်းများအား

လေ့လာရန်အတွက် ကော်မရှင်ထံမှသက်သေခံကတ်ပြားရရှိထားသည့် နိုင်ငံခြားသား သို့မဟုတ် မြန်မာနိုင်ငံသားကို ဆိုသည်။

၁၂။ ကာလတိုနိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူ ဆိုသည်မှာ ရွေးကောက်ပွဲနေ့ အပါအဝင် တစ်ဆက်တစ်စပ်တည်း (၁၀)ရက်ကြာ ရွေးကောက်ပွဲလေ့လာမည့် နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာသူကိုဆိုသည်။

၁၃။ ကာလရှည်နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူ ဆိုသည်မှာ (၁၀) ရက်ထက်ကျော်လွန်၍ လေ့လာသည့် နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူကိုဆိုသည်။

၁၄။ ရွေးကောက်ပွဲလေ့လာမှု ဆိုသည်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များအတွက် လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက် ရာတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်တိုင်း၌ ရွေးကောက်ပွဲလေ့လာမှုကိုဆိုသည်။

၁၅။ အသိအမှတ်ပြုလွှာ ဆိုသည်မှာ ကော်မရှင်ကထုတ်ပြန်ထားသော စည်းမျဉ်းများကို လိုက်နာရန် ဝန်ခံကတိပြုထားသည့် နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့များအား ထုတ်ပေးသော အသိအမှတ်ပြုလွှာကိုဆိုသည်။

၁၆။ သက်သေခံကတ်ပြား ဆိုသည်မှာ ရွေးကောက်ပွဲလေ့လာသူတစ်ဦးချင်းစီအား ရွေးကောက်ပွဲ လုပ်ငန်းများလေ့လာနေစဉ်ကာလအတွင်း အထောက်အထားအဖြစ် ထုတ်ပေးသည့်ကတ်ပြားကို ဆိုသည်။

အခန်း(၂)

**နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့များနှင့်ရွေးကောက်ပွဲလေ့လာသူများ
အတွက်သတ်မှတ်ချက်များ**

၁၇။ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့များနှင့် ရွေးကောက်ပွဲလေ့လာသူများသည် အောက်ပါ အချက်များနှင့်ပြည့်စုံရမည်-

- (က) ပါတီစွဲ၊ ဒေသစွဲ၊ ဌာနစွဲ၊ လူမျိုးစွဲ နှင့် ပုဂ္ဂိုလ်စွဲကင်းခြင်း၊

- (ခ) ပွင့်လင်းမြင်သာသောရန်ပုံငွေရှိခြင်း၊
- (ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများ လိုက်နာရမည့်ကျင့်ဝတ်များတွင် ဖော်ပြထားသည့် အတိုင်း လိုက်နာဆောင်ရွက်ခြင်း။

၁၈။ သံအဖွဲ့များမှ ရွေးကောက်ပွဲလေ့လာသူများသည် အောက်ပါအချက်များနှင့် ပြည့်စုံရမည်-

- (က) ပါတီစွဲ၊ ဒေသစွဲ၊ ဌာနစွဲ၊ လူမျိုးစွဲ နှင့် ပုဂ္ဂိုလ်စွဲကင်းခြင်း၊
- (ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများ လိုက်နာရမည့်ကျင့်ဝတ်များတွင် ဖော်ပြထားသည့်အတိုင်း လိုက်နာဆောင်ရွက်ခြင်း။

အခန်း(၃)

အသိအမှတ်ပြုရန် လျှောက်ထားခြင်း

၁၉။ ရွေးကောက်ပွဲလေ့လာလိုသည့်နိုင်ငံတကာအဖွဲ့များသည် ရွေးကောက်ပွဲလေ့လာရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုရန်အတွက် ကော်မရှင်က သတ်မှတ်ထားသည့်လျှောက်လွှာကို ရယူဖြည့်သွင်း၍ ကော်မရှင်ထံ အသိအမှတ်ပြုရန်လျှောက်ထားရမည်။ (လျှောက်လွှာကို ကော်မရှင်၏ Website ဖြစ်သော <https://www.uec.gov.mm> တွင်လည်း ရယူနိုင်ပြီး ကော်မရှင်၏ အီးမေးလ် [info@ uec.gov.mm](mailto:info@uec.gov.mm) သို့လည်း ပေးပို့နိုင်သည်။)

၂၀။ သံအဖွဲ့များသည် ရွေးကောက်ပွဲလေ့လာရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖိတ်ကြားလွှာရရှိပြီးနောက်တွင် အသိအမှတ်ပြုရန် လျှောက်လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ကော်မရှင်သို့ ပေးပို့လျှောက်ထားရမည်။ (နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဖိတ်ကြားလွှာရရှိသော သံအဖွဲ့များသည် လျှောက်လွှာများကို နိုင်ငံခြားရေးဝန်ကြီးဌာနထံ

တိုက်ရိုက်ပေးပို့လျှောက်ထားသည်နှင့်တစ်ပြိုင်နက် ကော်မရှင်၏အီးမေးလ် info@uec.gov.mm သို့ လည်း မိတ္တူပေးပို့လျှောက်ထားနိုင်သည်။)

၂၁။ အသိအမှတ်ပြုရန် လျှောက်လွှာပုံစံသည် **ပူးတွဲ (၁-က)** ပါအတိုင်း ဖြစ်သည်။

၂၂။ ကော်မရှင်က အသိအမှတ်ပြုရန်လျှောက်လွှာကို လျှောက်ထားနိုင်ကြောင်း သတ်မှတ် ကြေညာသည့်နေ့မှစ၍ ရွေးကောက်ပွဲမကျင်းပမီ (၂၀) ရက် အလိုအထိ လျှောက်ထားနိုင်သည်။

အခန်း(၄)

အသိအမှတ်ပြုရန်လျှောက်လွှာနှင့်အတူပူးတွဲတင်ရမည့်စာရွက်စာတမ်းများ

၂၃။ ရွေးကောက်ပွဲလေ့လာလိုသည့် နိုင်ငံတကာအဖွဲ့များသည် အသိအမှတ်ပြုရန် လျှောက်လွှာ များကို အောက်ပါစာရွက်စာတမ်းများနှင့်အတူ ပူးတွဲတင်သွင်းရမည် -

- (က) အဖွဲ့အစည်းဆိုင်ရာအကျဉ်းချုပ်ဖော်ပြချက်၊
- (ခ) ရွေးကောက်ပွဲလေ့လာလိုသည့်အဖွဲ့၏ဝန်ခံကတိပြုလွှာ **ပူးတွဲ (၅-က)**
- (ဂ) ရွေးကောက်ပွဲကို လေ့လာလိုသည့် နိုင်ငံတကာအဖွဲ့အစည်းအကြီးအကဲက လက်မှတ် ရေးထိုးထားသော ဘဏ္ဍာရေးအရင်းအမြစ်ကို ဖော်ပြထားသည့်တင်ပြစာ (သံအဖွဲ့ များမှ တင်ပြရန် မလိုပါ)၊
- (ဃ) မြန်မာနိုင်ငံ၏ သက်ဆိုင်ရာရွေးကောက်ပွဲများကို လေ့လာရသည့်ရည်ရွယ်ချက်နှင့် ရွေးကောက်ပွဲကို လေ့လာလိုသည့် နိုင်ငံတကာအဖွဲ့အစည်း၏အတွေ့အကြုံကို ဖော်ပြ ထားသော ရွေးကောက်ပွဲကို လေ့လာလိုသည့် နိုင်ငံတကာအဖွဲ့အစည်း အကြီးအကဲက လက်မှတ်ရေးထိုးထားသည့် တင်ပြစာ (သံအဖွဲ့များမှ တင်ပြရန်မလိုပါ)။

၂၄။ ရွေးကောက်ပွဲလေ့လာလိုသည့် နိုင်ငံတကာအဖွဲ့များနှင့် သံအဖွဲ့များသည် အဆိုပြုသည့် ရွေးကောက်ပွဲလေ့လာသူစာရင်း **ပူးတွဲ (၁-ခ)** ကို အသုံးပြု၍ မိမိတို့၏ရွေးကောက်ပွဲလေ့လာသူ စာရင်းအား တင်သွင်းရမည်။ ရွေးကောက်ပွဲလေ့လာသူစာရင်းကို အသိအမှတ်ပြုရန်လျှောက်လွှာနှင့် အတူ လျှောက်ထားနိုင်သကဲ့သို့ သီးခြားထပ်မံပေးပို့နိုင်သည်။

၂၅။ အဆိုပြုသည့် ရွေးကောက်ပွဲကိုလေ့လာလိုသူစာရင်း တင်သွင်းရာတွင် အောက်ပါတို့ကို ပူးတွဲ တင်သွင်းရမည်-

- (က) သက်ဆိုင်ရာအဖွဲ့အစည်းက လက်မှတ်ရေးထိုးထားပြီး ရွေးကောက်ပွဲကို လေ့လာလိုသူ တစ်ဦးစီ၏အမည်၊ နိုင်ငံကူးလက်မှတ်အမှတ်နှင့် နိုင်ငံသားတို့အား ရှင်းလင်းစွာ ရေးသား ထားသော (သို့မဟုတ်)ရိုက်နှိပ်ထားသော အဆိုပြုသည့် ရွေးကောက်ပွဲလေ့လာသူစာရင်း (ပူးတွဲ ၁-ခ ၊ ကော်မရှင် Website တွင်လည်း ရယူနိုင်ပါသည်)၊
- (ခ) ရွေးကောက်ပွဲကိုလေ့လာလိုသူစာရင်းအား အသိအမှတ်ပြုပေးရန် တောင်းခံလွှာနှင့် သီးခြားတင်သွင်းပါက ကော်မရှင်မှထုတ်ပေးထားသည့် သက်ဆိုင်ရာအဖွဲ့အစည်း အတွက် အသိအမှတ်ပြုလွှာမိတ္တူ၊
- (ဂ) စာရင်းပါရွေးကောက်ပွဲကို လေ့လာလိုသူတစ်ဦးစီ၏ ရှင်းလင်းသော နောက်ခံပေါ်တွင် ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ခါတ်ပုံများ (ကော်မရှင်သို့ စာတိုက်မှတစ်ဆင့် လျှောက်ထားပါက) USB key တစ်ခုတွင် ထည့်သွင်း၍သော်လည်းကောင်း၊ အီးမေးလ်တွင် ZIP File ဖြင့် ပူးတွဲ၍သော်လည်းကောင်း ပေးပို့ရမည်။ (အဆိုပါ ခါတ်ပုံများမှာ JPEG File အမျိုးအစားဖြင့်ဖြစ်ပြီး Pixel 400 နှင့် 200 အကြားရှိရမည် ဖြစ်ကာ ဖိုင်အမည်အား “ First Name_ Family Name. jpg” ပုံစံဖြင့် အမည်ပေး ရမည်)။

၂၆။ ရွေးကောက်ပွဲကို လေ့လာလိုသူတစ်ဦးချင်းစီက ပြည့်စုံစွာဖြည့်စွက်၍ လက်မှတ်ရေးထိုးထားပြီး ခါတ်ပုံတစ်ပုံကပ်ထားသောဝန်ခံကတိပြုလွှာ (ပူးတွဲ ၅ - ခ) များအား တောင်းယူသိမ်းဆည်းထားရန် သက်ဆိုင်ရာရွေးကောက်ပွဲလေ့လာလိုသည့် နိုင်ငံတကာအဖွဲ့၌ တာဝန်ရှိသည်။ အသိအမှတ်ပြုရန် လျှောက်လွှာတင်သွင်းရာတွင် အဆိုပါလူတစ်ဦးချင်းစီ၏ဝန်ခံကတိပြုလွှာများအား တင်သွင်းရန် မလိုအပ်သော်လည်း ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲက တောင်းခံလာပါက တောင်းခံမှု ပြုလုပ်သည့်နေ့မှ (၁၀) ရက်အတွင်း တင်ပြရမည်။

အခန်း(၅)

လျှောက်လွှာများစိစစ်ခြင်း၊ ခွင့်ပြုခြင်း

၂၇။ ကော်မရှင်သည် တင်သွင်းလာသော အသိအမှတ်ပြုလျှောက်လွှာများကို အောက်ပါနည်းလမ်းများအတိုင်း စိစစ်ရမည်-

- (က) ရွေးကောက်ပွဲလေ့လာလိုသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ တင်သွင်းလာသော စာရွက်စာတမ်းများအား လက်ခံရရှိချိန်မှစ၍ **၃ ရက်** အတွင်း စိစစ်ရန်၊
- (ခ) စာရွက်စာတမ်းမပြည့်စုံသော ရွေးကောက်ပွဲကိုလေ့လာလိုသူများအား လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံစွာဆောင်ရွက်ပေးရန်အတွက် အကြောင်းကြားစာရရှိသည့် နေ့ရက်မှစ၍ **၅ ရက်**အတွင်း ပြန်လည်တင်ပြစေရန်မှတ်ချက်ဖြင့် ပြန်လည်ပေးပို့ရန်၊
- (ဂ) လျှောက်ထားလွှာများကို စိစစ်ပြီးသည့်နေ့မှစ၍ **၇ ရက်**အတွင်း ခွင့်ပြုကြောင်း (သို့မဟုတ်) ငြင်းပယ်ကြောင်းကို အကြောင်းပြန်ကြားရန်။

၂၈။ ကော်မရှင်သည် လျှောက်ထားချက်ကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။ အခန်း (၂) ပါ သတ်မှတ်ချက်များနှင့်ပြည့်စုံသည့် ရွေးကောက်ပွဲလေ့လာလိုသည့် နိုင်ငံတကာအဖွဲ့များနှင့် ရွေးကောက်ပွဲကို လေ့လာလိုသူများအား အသိအမှတ်ပြုလွှာ/ သက်သေခံကတ်ပြား ထုတ်ပေးပြီးပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတို့ထံ အကြောင်းကြားရမည်။

၂၉။ ကော်မရှင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရနှင့် သံတမန်ဆက်သွယ်မှုပြုထားသည့် နိုင်ငံခြားသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး သို့မဟုတ် အမြဲတမ်းကိုယ်စားလှယ်ရုံးက လေ့လာလိုသူများ၏စာရင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးပို့လာလျှင် စိစစ်ခြင်း၊ ခွင့်ပြုခြင်းပြုလုပ်ပြီးပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတို့ထံ အကြောင်းကြားရမည်။

အခန်း(၆)

အသိအမှတ်ပြုလွှာနှင့် သက်သေခံကတ်ပြားထုတ်ပေးခြင်း

၃၀။ ကော်မရှင်သည် ခွင့်ပြုထားသည့် နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့နှင့် ရွေးကောက်ပွဲလေ့လာသူများအား အသိအမှတ်ပြုလွှာ [ပူးတွဲ (၂)] နှင့် သက်သေခံကတ်ပြား [ပူးတွဲ (၃) သို့မဟုတ် ပူးတွဲ(၄)] တို့ကို ထုတ်ပေးရမည်။

၃၁။ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများအတွက် သက်သေခံကတ်ပြား၏ အောက်ခံမှာ အဝါရောင်ဖြစ်ပြီး ပူးတွဲ (၃) ပါပုံစံအတိုင်းဖြစ်သည်။

၃၂။ သံအဖွဲ့များမှ ရွေးကောက်ပွဲလေ့လာသူများအတွက် သက်သေခံကတ်ပြား၏ အောက်ခံမှာ အစိမ်းရောင်ဖြစ်ပြီး ပူးတွဲ (၄) ပါ ပုံစံအတိုင်းဖြစ်သည်။

အခန်း(၇)

သက်သေခံကတ်ပြားတွင် ပါဝင်ရမည့်အချက်များ

၃၃။ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများ၊ သံအဖွဲ့များမှ ရွေးကောက်ပွဲလေ့လာသူများ၏ သက်သေခံကတ်ပြားတွင် အောက်ပါအချက်အလက်များ ပါဝင်ရမည် -

- (က) သက်သေခံကတ်ပြား အမှတ်စဉ်နှင့် ရက်စွဲ၊
- (ခ) လေ့လာသူအဖွဲ့ဝင်အမည်၊
- (ဂ) နိုင်ငံသားနှင့် နိုင်ငံကူးလက်မှတ်အမှတ်၊
- (ဃ) အဖွဲ့အစည်းအမည်၊
- (င) သက်တမ်းကုန်ဆုံးရက်၊
- (စ) လေ့လာသူအဖွဲ့ဝင်၏ရောင်စုံပတ်စ်ပို့ဓာတ်ပုံ (၁) ပုံ။

အခန်း(၈)

အသိအမှတ်ပြုလွှာနှင့် သက်သေခံကတ်ပြား သက်တမ်း

၃၄။ ကာလရှည်နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများအတွက် အသိအမှတ်ပြုလွှာနှင့် သက်သေခံကတ်ပြား၏သက်တမ်းမှာ ကော်မရှင်ထံမှ အသိအမှတ်ပြုလွှာနှင့်သက်သေခံကတ်ပြား ရရှိပြီးချိန်မှ စတင်ပြီး ရွေးကောက်ပွဲကျင်းပပြီးသည့်နောက် ရက်ပေါင်း (၉၀) အထိ ဖြစ်သည်။

၃၅။ ကာလတိုနိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများအတွက် အသိအမှတ်ပြုလွှာနှင့် သက်သေခံကတ်ပြား၏သက်တမ်းမှာ ရွေးကောက်ပွဲနေ့အပါအဝင် တစ်ဆက်တစ်စပ်တည်း (၁၀) ရက် ဖြစ်သည်။

၃၆။ သံအဖွဲ့များမှ ရွေးကောက်ပွဲလေ့လာသူများအတွက် သက်သေခံကတ်ပြား၏သက်တမ်းမှာ ရွေးကောက်ပွဲနေ့အပါအဝင်တစ်ဆက်တစ်စပ်တည်း (၁၀) ရက် ဖြစ်သည်။

အခန်း(၉)

ရွေးကောက်ပွဲလေ့လာရေးနယ်မြေ

၃၇။ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများနှင့် သံအဖွဲ့များမှ ရွေးကောက်ပွဲလေ့လာသူများသည် လုံခြုံရေးအတွက် ခွင့်မပြုနိုင်သည့်နေရာဒေသများမှအပ ရွေးကောက်ပွဲပြုလုပ်မည့်နေရာဒေသများတွင် ရွေးကောက်ပွဲလေ့လာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည်။

အခန်း(၁၀)

လေ့လာနိုင်သည့်ရွေးကောက်ပွဲလုပ်ငန်းစဉ်များ

၃၈။ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများနှင့်သံအဖွဲ့များမှ ရွေးကောက်ပွဲလေ့လာသူများသည် အောက်ဖော်ပြပါရွေးကောက်ပွဲလုပ်ငန်းများအပါအဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးကို ဥပဒေနှင့်အညီ လေ့လာနိုင်သည် -

- (က) မဲဆန္ဒနယ်များသတ်မှတ်ခြင်း၊
- (ခ) မဲစာရင်းပြုစုခြင်း၊
- (ဂ) လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် ကြေညာခြင်း၊ ရွေးကောက်ပွဲကိုယ်စားလှယ်ခန့်ထားခြင်း၊
- (ဃ) မဲဆွယ်စည်းရုံးခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းရပ်နားခြင်း၊
- (င) ရွေးကောက်ပွဲစေ့စပ်ညှိနှိုင်းရေးလုပ်ငန်းများ၊
- (စ) ကြိုတင်ဆန္ဒမဲပေးခြင်း၊
- (ဆ) မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်စာရင်းပြုစုခြင်း၊
- (ဇ) ရွေးကောက်ပွဲကုန်ကျစရိတ်များ
- (ဈ) ရွေးကောက်ပွဲရလဒ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏အမည်စာရင်း ကြေညာခြင်း၊

အခန်း (၁၁)

**နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများနှင့် သံအဖွဲ့များမှ
ရွေးကောက်ပွဲလေ့လာသူများ၏အခွင့်အရေးနှင့်တာဝန်များ**

၃၉။ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများနှင့် သံအဖွဲ့များမှ ရွေးကောက်ပွဲလေ့လာသူများသည် အောက်ပါအခွင့်အရေးများရှိသည်-

- (က) ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို လေ့လာခွင့်နှင့် သတင်းအချက်အလက်များရယူနိုင်ခွင့်၊
- (ခ) မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်များစာရင်းပြုစုခြင်းတို့ကို လျှို့ဝှက်ဆန္ဒမဲပေးမှုကို မထိခိုက်စေဘဲ လေ့လာခွင့်၊
- (ဂ) မဲရုံအတွင်းဝင်ရောက်လေ့လာခွင့်၊ (မဲရုံမှူးထံ သတင်းပို့ပြီး မဲရုံမှူး၏ တာဝန်အရ ဆောင်ရွက်ခြင်းကို လိုက်နာရမည်။)
- (ဃ) ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို မှတ်တမ်းတင်ရန်အတွက် ပစ္စည်းကိရိယာများ အသုံးပြုခွင့် (မဲရုံအတွင်းမှအပ)
- (င) ရွေးကောက်ပွဲပြုလုပ်မည့်နေရာဒေသများတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ (ရွေးကောက်ပွဲလေ့လာသူများ၏လုံခြုံရေးအတွက် ခွင့်မပြုနိုင်သည့်နေရာဒေသများမှ အပ)
- (စ) ဥပဒေနှင့်မညီသော ရွေးကောက်ပွဲလုပ်ဆောင်ချက်များအား တွေ့ရှိပါက ကြီးကြပ်ဆောင်ရွက်နေသော ကော်မရှင်အဖွဲ့ခွဲအသီးသီးနှင့် မဲရုံမှူးထံ အသိပေးအကြောင်းကြားခွင့်။

၄၀။ သက်သေခံကတ်ပြားရရှိထားပြီးသော နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများနှင့် သံအဖွဲ့များမှ ရွေးကောက်ပွဲလေ့လာသူများသည် အောက်ပါတာဝန်များရှိသည်-

- (က) နိုင်ငံတော်၏အချုပ်အခြာအာဏာကို လေးစားအသိအမှတ်ပြုရန်နှင့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများဆိုင်ရာကျင့်ဝတ်များကို လိုက်နာရန်၊

- (ခ) ကော်မရှင်နှင့်ကော်မရှင်အဖွဲ့ခွဲအသီးသီးတို့ထံ လေ့လာမည့်နယ်မြေအလိုက် သတင်း ပို့ရန်၊
- (ဂ) လေ့လာနေစဉ်တစ်လျှောက်လုံး သက်သေခံကတ်ပြားကို ချိတ်ဆွဲထားရန်၊
- (ဃ) လေ့လာမှုကုန်ကျစရိတ်အားလုံးကိုကျခံရန်၊
- (င) ရွေးကောက်ပွဲစီမံခန့်ခွဲသူများ၏ အခန်းကဏ္ဍ၊ ရာထူး၊ တာဝန်နှင့်အခွင့်အာဏာတို့ကို လေးစားရန်၊
- (စ) ဒေသခေလေ့နှင့် ယဉ်ကျေးမှုကို လေးစားရန်၊
- (ဆ) လေ့လာရာတွင်ဘက်လိုက်မှုမရှိဘဲ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်၊
- (ဇ) လေ့လာရေးအဖွဲ့များက ပေးပို့သော ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက် များသည် တိကျသေချာမှုရှိစေရန်၊
- (ဈ) ရွေးကောက်ပွဲလေ့လာမှု၏ နောက်ဆုံးအစီရင်ခံစာကို ကော်မရှင်ထံ တင်ပြရန်။

အခန်း (၁၂)

အရေးယူမှုများ

၄၁။ အပိုဒ် ၃၉ ပါ တာဝန်များနှင့် နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများ၏ လိုက်နာရန် ကျင့်ဝတ်များကို ချိုးဖောက်ကျူးလွန်သော နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့အစည်း သို့မဟုတ် နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူတစ်ဦးဦးကို ကော်မရှင်အဖွဲ့ခွဲတို့က တင်ပြလာလျှင် ကော်မရှင်သည် ခွင့်ပြုချက်ကို ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။

၄၂။ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများ၏လိုက်နာရန် ကျင့်ဝတ်များနှင့်တာဝန်ကို ချိုးဖောက် ကျူးလွန်သောလေ့လာသူအား တိုင်ကြားလိုပါက တိုင်ကြားသူ၏အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ နေရပ်လိပ်စာအပြည့်အစုံတို့ကို ဖော်ပြပြီးလက်မှတ်ရေးထိုး၍ သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲထံ ပေးပို့တိုင်ကြားရမည်။

၄၃။ တိုင်ကြားစာကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲက စစ်ဆေးပြီးနောက် ချိုးဖောက်ကျူးလွန်ကြောင်း တွေ့ရှိလျှင် ကော်မရှင်ထံ အစီရင်ခံရမည်။

၄၄။ ကော်မရှင်သည် ကော်မရှင်အဖွဲ့ခွဲက တင်ပြလာသည့်အစီရင်ခံစာကို စိစစ်ပြီးမှန်ကန်ကြောင်း တွေ့ရှိပါက အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်-

- (က) ရွေးကောက်ပွဲလေ့လာသူတစ်ဦးဦးက ချိုးဖောက်ကျူးလွန်ခြင်းဖြစ်လျှင် လေ့လာခွင့်ကို ရုပ်သိမ်းနိုင်သည်။
- (ခ) ယင်းသို့လေ့လာခွင့်ရုပ်သိမ်းခြင်းကို သက်ဆိုင်ရာ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေး အဖွဲ့သို့ အကြောင်းကြားရမည်။
- (ဂ) ရွေးကောက်ပွဲလေ့လာရေးအဖွဲ့အစည်းက ချိုးဖောက်ကျူးလွန်ခြင်းဖြစ်လျှင် ယင်း ရွေးကောက်ပွဲလေ့လာရေးအဖွဲ့အား ခွင့်ပြုထားသည့်အသိအမှတ်ပြုခြင်းကို ရုပ်သိမ်း နိုင်သည်။

အခန်း(၁၃)

ရွေးကောက်ပွဲလေ့လာရေးအစီရင်ခံစာ

၄၅။ ကာလရှည်နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများသည် ကော်မရှင်ထံ ၎င်းတို့၏လေ့လာရေး နောက်ဆုံးအစီရင်ခံစာကို တင်သွင်းရမည်။

၄၆။ လေ့လာရေးနောက်ဆုံးအစီရင်ခံစာတွင် အချက်အလက်များနှင့် သက်သေအထောက်အထား များကို အခြေခံ၍ တိကျမှန်ကန်စွာ ရေးသားရမည်။

အခန်း(၁၄)

အထွေထွေ

၄၇။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၃၁-၁၀-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂ / ၂၀၁၆) ဖြင့် ထုတ်ပြန်ခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲများစောင့်ကြည့်လေ့လာရာတွင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ထုတ်ပြန်ခြင်းအား ဤအမိန့်ကြော်ငြာစာဖြင့် ပယ်ဖျက်လိုက်သည်။

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

စာအမှတ်၊ ၀၀၂ / ၁၀ / ပြင်ပ / ကမရ

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ရက်

ဖြန့်ဝေခြင်း

နိုင်ငံတော်သမ္မတရုံး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်သူ့လွှတ်တော်ရုံး

အမျိုးသားလွှတ်တော်ရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံခြားရေးဝန်ကြီးဌာန

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန

ပြည်ထဲရေးဝန်ကြီးဌာန

ကာကွယ်ရေးဝန်ကြီးဌာန

ပြန်ကြားရေးဝန်ကြီးဌာန

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

ပြည်ထောင်စုရှေ့နေချုပ်ရုံး

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အားလုံး

တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအားလုံး

ညွှန်ကြားရေးမှူးချုပ်

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန

ပြန်ကြားရေးဝန်ကြီးဌာန



မြန်မာနိုင်ငံပြန်တမ်းတွင်ထည့်သွင်း

ကြေညာပေးပါရန်။

အမိန့်အရ

(ခင်မောင်ဦး)

ညွှန်ကြားရေးမှူးချုပ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

မိတ္တူကို

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

ဥက္ကဋ္ဌရုံး

လက်ခံစာတွဲ

မျှောစာတွဲ



**နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေးအဖွဲ့များနှင့် သံအဖွဲ့များအတွက်
အသိအမှတ်ပြုပေးရန် တောင်းခံလွှာ**

- ၁။ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့အမည်၊ _____
- ၂။ လိပ်စာ၊ _____
- ၃။ တယ်လီဖုန်း၊ _____
- ၄။ တာဝန်ခံပုဂ္ဂိုလ်၊ _____
 - (က) ဥက္ကဋ္ဌ၊ _____
 - (ခ) အထွေထွေအတွင်းရေးမှူးချုပ်၊ _____
 - (ဂ) ဌာနကိုယ်စားလှယ်၊ _____
- ၅။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် ရွေးကောက်ပွဲလေ့လာရေးအဖွဲ့က တာဝန်ပေးအပ်ထားသောပုဂ္ဂိုလ်
 - (က) အမည်၊ _____
 - (ခ) ရာထူး၊ _____
 - (ဂ) လူမျိုး၊ _____
 - (ဃ) လိပ်စာ၊ _____
 - (င) တယ်လီဖုန်း၊ _____ အီးမေးလ်လိပ်စာ၊ _____
- ၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ညှိနှိုင်း၍ ဆက်သွယ်လုပ်ကိုင်မည့် ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ကို ကိုယ်စားပြုခွင့်ရှိသောပုဂ္ဂိုလ်များ၏အမည်များနှင့် ဆက်သွယ်ရမည့် အသေးစိတ်အချက်အလက်များ-

အမည်	နိုင်ငံသား	ရာထူးအမည်	ဆက်သွယ်ရမည့်အသေးစိတ် အချက်အလက်များ(ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ စသည်ဖြင့်)

၇။ ခန့်မှန်းလေ့လာသူအရေအတွက်၊ _____

၈။ အောက်ပါတို့ကိုပူးတွဲတင်ပြရန် -

(က) အဖွဲ့အစည်းအကြောင်းအကျဉ်းချုပ်ဖော်ပြချက် (ပုံစံသတ်မှတ်မထားပါ)

(ခ) အဖွဲ့အစည်း၏ဝန်ခံကတိပြုလွှာ (နောက်ဆက်တွဲ ၅- က)

(ဂ) လက်မှတ်ရေးထိုးထားသောရန်ပုံငွေအရင်းအမြစ်ဆိုင်ရာတင်ပြစာ (ပုံစံသတ်မှတ်မထားပါ)

(ဃ) လေ့လာရေးအဖွဲ့၏အတွေ့အကြုံနှင့် ရွေးကောက်ပွဲများအားလေ့လာရသည့် ရည်ရွယ်ချက်တို့ကို ဖော်ပြ လက်မှတ်ရေးထိုးထားသည့်တင်ပြစာ

၉။ ဝန်ခံကတိပြုချက်-

ကျွန်ုပ်တို့အဖွဲ့အစည်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ အဆိုပြုတင်သွင်းထားသည့် ရွေးကောက်ပွဲ လေ့လာသူစာရင်းတွင်ပါဝင်မည့် လေ့လာသူများသည်သာလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးသော သက်သေခံကတိပြားများအား အသုံးပြုမည့်သူများဖြစ်ကြောင်း၊ သက်သေခံကတိပြားများအားလည်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်သည့် နေရာဒေသများတွင် ရွေးကောက်ပွဲလုပ်ငန်းများအား လေ့လာရန်အတွက်သာ အသုံးပြုမည် ဖြစ်ကြောင်းနှင့် အဆိုပြုတင်ပြထားသော ရွေးကောက်ပွဲလေ့လာသူများအားလုံးသည် မြန်မာနိုင်ငံ၏ ဥပဒေများ၊ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများအတွက် လိုက်နာရမည့်ကျင့်ဝတ်စည်းကမ်းများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် အခြားညွှန်ကြားချက်များကိုလိုက်နာမည်ဆိုသည်မှာ မှန်ကန် ပါကြောင်း _____ အဖွဲ့၏ဥက္ကဋ္ဌ/ အထွေထွေအတွင်းရေးမှူးချုပ်/ အကြီးအကဲဖြစ်သူကျွန်ုပ် _____ အနေဖြင့် ဝန်ခံကတိပြုအပ်ပါသည်။

ဥက္ကဋ္ဌ/အထွေထွေအတွင်းရေးမှူးချုပ်/သံအဖွဲ့အကြီးအကဲလက်မှတ်
ရက်စွဲ၊ _____



အဆိုပြုသည့်ရွေးကောက်ပွဲလေ့လာသူစာရင်း

(ဤစာရင်းကို ရွေးကောက်ပွဲနေ့မတိုင်မီ ၇ ရက်အလိုအထိသာ တင်သွင်းနိုင်သည်။)

ရွေးကောက်ပွဲလေ့လာရေးအဖွဲ့အမည်၊ _____

ဤရွေးကောက်ပွဲလေ့လာသူစာရင်းကိုတင်သွင်းသည့်ပုဂ္ဂိုလ်၏အမည်၊ အီးမေးလ်လိပ်စာ နှင့်တယ်လီဖုန်းနံပါတ်၊ _____

(မှတ်ချက်- ဤပုဂ္ဂိုလ်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အသိအမှတ်ပြုလွှာ လျှောက်ထားသော ရွေးကောက်ပွဲလေ့လာရေးအဖွဲ့က ခွင့်ပြုထားသူဖြစ်ရပါမည်။)

အဆိုပြုသည့်ရွေးကောက်ပွဲလေ့လာသူစာရင်း(အရေအတွက်ထပ်တိုးနိုင်ပါသည်)

အမှတ်စဉ်	အမည်	နိုင်ငံသား	နိုင်ငံကူးလက်မှတ်အမှတ်	တယ်လီဖုန်းနှင့်အီးမေးလ်	လေ့လာရေးစတင်မည်ဟု ရည်ရွယ်ထားသည့်နေ့ (ရက်/လ/နှစ်)	လေ့လာရေးပြီးဆုံးမည်ဟု ခန့်မှန်းထားသည့်နေ့ (ရက်/လ/နှစ်)

*ရွေးကောက်ပွဲလေ့လာမှုအား (၁၀)ရက်ထက်ကျော်လွန်ဆောင်ရွက်မည်ဆိုပါက ကာလရှည် ရွေးကောက်ပွဲလေ့လာသူအဖြစ် သတ်မှတ်သည်။

အဆိုပြုတင်ပြထားသည့် ရွေးကောက်ပွဲလေ့လာသူများသည် မြန်မာနိုင်ငံ၏ဥပဒေများ၊ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများအတွက် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် အခြားညွှန်ကြားချက်များကိုလိုက်နာမည်ဆိုသည်မှာ မှန်ကန်ပါကြောင်း ဝန်ခံကတိပြုအပ်ပါသည်။

တာဝန်ခံပုဂ္ဂိုလ်

(မှတ်ချက်- ဤပုဂ္ဂိုလ်သည် အသိအမှတ်ပြုရန်လျှောက်လွှာတွင် တာဝန်ခံပုဂ္ဂိုလ်အဖြစ် ဖော်ပြထားသူ ဖြစ်ရပါမည်။)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ

နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့အတွက် အသိအမှတ်ပြုလွှာ

(အမှတ်စဉ်.....၊ ရက်စွဲ.....)

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲလေ့လာရန်အတွက် အောက်ပါနိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့အား ခွင့်ပြုကြောင်း ဤအသိအမှတ်ပြုလွှာကို ထုတ်ပေးသည်။

အဖွဲ့အစည်းအမည် :

လိပ်စာ :

တာဝန်ခံပုဂ္ဂိုလ် :

ဆက်သွယ်ရန် : ဖုန်း..... E- mail.....

လေ့လာမည့်ဒေသ :

သက်တမ်းကုန်ဆုံးမည့်ရက်:

ဇွဲဇွဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများအား ထုတ်ပေးမည့် သက်သေခံကတ်ပြား
(အဝါရောင်)




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
Republic of the Union of Myanmar
Union Election Commission

နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူသက်သေခံကတ်ပြား
ID Card for International Election Observer

ကတ်အမှတ်စဉ် (Card No)

ရက်စွဲ (Date)

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်
(For 2020 General Election)



အမည် (Name) :

နိုင်ငံသား (Nationality) :

နိုင်ငံကူးလက်မှတ်အမှတ် (Passport number) :


အဖွဲ့အစည်းအမည် (Organization) :

ကုန်ဆုံးမည့်နေ့ရက် (Period of Validity) :

ဥက္ကဋ္ဌ (Chairman)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (Union Election Commission)

သံအဖွဲ့များမှ ရွေးကောက်ပွဲလေ့လာသူများသို့ ထုတ်ပေးမည့် သက်သေခံကတ်ပြား
(အစိမ်းရောင်)



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
Republic of the Union of Myanmar
Union Election Commission

နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူသက်သေခံကတ်ပြား
ID Card for International Election Observer

ကတ်အမှတ်စဉ်(Card No)	<div style="border: 1px solid black; width: 100%; height: 100%; display: flex; align-items: center; justify-content: center;"> <p>ဓာတ်ပုံ</p> </div>
ရက်စွဲ(Date)	
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် (For 2020 General Election)		
အမည် (Name)	:	
နိုင်ငံသား (Nationality)	:	
နိုင်ငံကူးလက်မှတ်အမှတ် (Passport number)	:	
အဖွဲ့အစည်းအမည် (Organization)	:	
ကုန်ဆုံးမည့်နေ့ရက် (Period of Validity)	:	
ဥက္ကဋ္ဌ(Chairman) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (Union Election Commission)		

[သက်သေခံကတ်ပြား၏နောက်ကျောဘက်တွင်]

ရွေးကောက်ပွဲလေ့လာသူများလိုက်နာရန်

- (က) နိုင်ငံတော်၏အချုပ်အခြာအာဏာကို လေးစားအသိအမှတ်ပြုရန်နှင့် ဥပဒေများ၊ နည်းဥပဒေများကို လိုက်နာရန်၊
- (ခ) လေ့လာနေစဉ်တစ်လျှောက်လုံး သက်သေခံကတ်ပြားကို ချိတ်ဆွဲထားရန်၊
- (ဂ) ဒေသလေ့နှင့် ယဉ်ကျေးမှုကို လေးစားရန်၊
- (ဃ) တရားဝင်အသိအမှတ်ပြုခြင်းခံရသည့် ရွေးကောက်ပွဲလေ့လာသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲလေ့လာသူများ လိုက်နာရမည့်ကျင့်ဝတ်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊
- (င) ဤကတ်အား အမည်ပေါက်ဖြင့် ထုတ်ယူထားသည့်သူသာ အသုံးပြုနိုင်သည်။

<p>* ဤကတ်အားတွေ့ရှိသူသည် နီးစပ်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်အပ်နှံရမည်။</p>

ရွေးကောက်ပွဲလေ့လာရေးအဖွဲ့၏ ဝန်ခံကတိပြုလွှာ

- ၁။ ကျွန်ုပ်တို့အဖွဲ့သည် ပြည့်နှစ်၊ လ၊ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို လေ့လာမည် ဖြစ်ပါသည်။
- ၂။ ကျွန်ုပ်တို့အဖွဲ့သည် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မည်သည့်ပါတီ သို့မဟုတ် အဖွဲ့မှ ကိုယ်စားလှယ် သို့မဟုတ် ပါတီဝင်မဟုတ်ပါ။
- ၃။ ကျွန်ုပ်တို့အဖွဲ့သည် ဤကျင့်ဝတ်ကို လိုက်နာ၍ သမာသမတ်ကျသော၊ ဘက်မလိုက်သော၊ တိကျမှန်ကန်သော လေ့လာမှုများကို ပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနှောင့်အယှက် အဟန့်အတားဖြစ်စေမည့် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကိုယ်ကျိုးစီးပွား ရှာခြင်းမရှိပါ။
- ၄။ ကျွန်ုပ်တို့အဖွဲ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများ၏ကျင့်ဝတ်များကို ဖတ်ရှု နားလည်ပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့အဖွဲ့က အဆိုပြုထားသော ရွေးကောက်ပွဲလေ့လာသူများသည် ဤကျင့်ဝတ်များကို လိုက်နာပါမည်ဟူ၍ လည်းကောင်း၊ ဤကျင့်ဝတ်များနှင့်အညီ ပြုမူ နေထိုင်ပါမည်ဟူ၍လည်းကောင်း ကတိပြုပါသည်။

လက်မှတ် |.....

အမည် |.....

ရက်စွဲ |.....

ရွေးကောက်ပွဲလေ့လာသူ ဝန်ခံကတိပြုလွှာ

- ၁။ ကျွန်ုပ်သည် ပြည့်နှစ်၊ လ၊ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို လေ့လာမည် ဖြစ်ပါသည်။
- ၂။ ကျွန်ုပ်သည် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မည်သည့်ပါတီ သို့မဟုတ် အဖွဲ့မှ ကိုယ်စားလှယ် သို့မဟုတ် ပါတီဝင်မဟုတ်ပါ။
- ၃။ ကျွန်ုပ်သည် ဤကျင့်ဝတ်ကို လိုက်နာ၍ သမာသမတ်ကျသော၊ ဘက်မလိုက်သော၊ တိကျမှန်ကန်သောလေ့လာမှုများကို ပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနှောင့်အယှက်အဟန့်အတား ဖြစ်စေမည့် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကိုယ်ကျိုး စီးပွားရှာခြင်းမရှိပါ။
- ၄။ ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများ၏ ကျင့်ဝတ်များကို ဖတ်ရှုနားလည်ပြီးဖြစ်ပါသည်။ ကျွန်ုပ်သည် ဤကျင့်ဝတ်များကိုလိုက်နာပါမည် ဟူ၍လည်းကောင်း၊ ဤကျင့်ဝတ်များနှင့်အညီ ပြုမူနေထိုင်ပါမည်ဟူ၍ လည်းကောင်း ကတိပြုပါသည်။

လက်မှတ် |.....

အမည် |.....

ရက်စွဲ |.....